

ညိုပ် နှစ် <nyo phat> 棕色的
 ညိုမဲ့ နှစ် <nyo me:> ①紫黑色的: ပြင်းထန်သောလက်သီးခေါ် ချက်ကြော်ရင်ဝတ္ထ် ~ သောအကွက်ကြီးဖြစ်ပေါ်လာသည်။ 因为挨了重重一拳胸口出现了一块紫印儿。②脸色阴沉
 ညိုမောင်: နှစ် <nyo maun:> 深褐色的, 黑紫色的: ပျော်သီးသည်စိမ်းသောအမျိုးလည်းရှိ ~ သောအမျိုးလည်းရှိသည်။ 葡萄有绿色的也有黑紫色的。
 ညိုမြို့မြို့ ကာဝါ <nyo mya' mya'> 呈棕色地(有光泽)
 ညိုမြို့လှုပ် ကာ <nyo mya'lout> ①要小聪明, 见风使舵 ②装模作样
 ညိုမြို့မြို့ ကာဝါ <nyo mwe: mwe:> 呈暗棕色地
 ညိုမြောင် နှစ် <nyo hmaun> 昏暗
 ညိုမြိုင်: နှစ် <nyo hmain:> = ညိုမြိုင်:
 ညိုးညိုး နှစ် <nyo: nyi:> 明亮, 光辉, 灿烂: ထွန်းလင်း ~ သောန်နေရောင် 灿烂的曙光 / ညိုးညိုးညိုးတောက်ပလျက် ရှိသည်။ 光亮耀眼。
 ညိုးညိုးညိုးညိုး ကာဝါ <nyo: nyo: nyon: nyon:> (雷声) 隆隆, 喧闹: ~ မိုးချုးသောအသံ 隆隆的雷声
 ညိုးည့် နှစ် <nyo: nyan> (书) 喧闹, 喧腾: ပင်လယ်ရေရှိုင်းများသည် ~ လျက်ရှိသည်။ 海浪喧腾。/ ~ သောဆိုးသံ့သံ့များ 喧天的锣鼓声
 ညိုးည်တ် နှစ် <nyo: nyeit> (书) ①颤动 ②繁茂 ③明亮 ④喧腾
 ည့် I နှစ် <nyan'> ①差劲, 无能, 差, 次: တယ် ~ တဲ့ကောင်ပဲ။ 真是个窝囊废。/ ကျိုးမာရေး ~ သည်။ 体质弱。/ ရေ စိုစစ်သည် ~ သောလျှပ်စစ်ကူးပစ္စည်းဖြစ်သည်။ 纯水是不良导体。②(诗) 细嫩, 优美, 柔软, 娇弱: အသာ:အရေး ~ သည်။ 皮肤细嫩。II ကာ <nyan'> ①减轻, 减弱: ဆေးသမားကရောင်း ~ အောင်ကပေးခဲ့။ 大夫使病人的病情减轻。②(罕) 发出声音: ချောင်းတွောက် ~ လိုက်ပြီးဝင်လာတယ်။ 咳嗽了一声走了进来。
 ည့်စိုး နှစ် <nyan' si> 软不拉几, 松软
 ည့်စဲ့ နှစ် <nyan' se:> (诗)柔嫩
 ည့်ထွား နှစ် <nyan' htwa:> 纤弱: ~ သောမိန်းမော် 纤弱的少女
 ည့်နှဲ နှစ် <nyan' nu'> 柔嫩: ကိုယ်အသား ~ သောကလေး 皮肤细嫩的小孩
 ည့်ပုံး နှဲ <nyan' ban:> 玫瑰状宝石(或钻石)
 ည့်ပျောင်း နှစ် <nyan' pyaun:> 柔软
 ည့်ဖုံး နှစ် <nyan' phin:> 无能, 拙劣, 坏, 低劣: မြောက် ~ သည်။ 土质贫瘠。/ အကျိုးပေး ~ လို့တော့မဟုတ်ဘူး။ 并非因为命运不济。
 ည့်ဖြူး နှစ် <nyan' phyi:> (诗) 温柔, 文雅
 ည့်မှုတ် နှစ် <nyan' hmuit> = ည့်နှဲ

ည့်ယုတ် နှစ် <nyan' yout> 卑劣
 ည့်သက် နှစ် <nyan' thet> ①柔软, 细腻, 优美, 柔和: ဤမြို့မြေးသည်အလွန် ~ သည်။ 这棉花很柔软。②悠扬: ~ သောစန္ဒယားအသံ 柔和优美的钢琴声
 ည့်အဲ့ နှစ် <nyan' i:> = ည့်ပျောင်း
 ည့် I နှစ် <nyan> ①【动】一种海中动物 ②【植】田菁, 也写作 ည့် Sesbania aculeata (daincha) 同类有: ည့်ပေါက် ည့်သိမ် II နှစ် <nyan> ①吵: မံသံလင်းကွင်းသံ ~ သွားတော့ သည်။ 锣鼓喧天。/ စက်သံတွေ့တဲ့ ~ ~ ထွက်ပေါ်လာတဲ့။ 机器声隆隆地响着。②(古)寂靜
 ည့်စာစာ ကာဝါ <nyan sa za> ①(鸟声) 叽叽喳喳: သံသာ သာ ဖော်ခေါ် ~ ခေါ်နောလို့၊ ခေါ်ပြောကြစွာမောင်နဲ့။ 比翼成双缠绵情, 呢喃细语道不尽。②尖声地
 ည့်စီး နှစ် <nyan zi> 人声嘈杂, 吵闹, 吵嚷: လူသံများသည် ~ လာ၏။ 人声鼎沸。/ ကျောင်းသားကလေးများညီစီစားနဲ့ကြသည်။ 小学生们大声地朗读课文。
 ည့်စဲ့ နှစ် <nyan se:> (古)寂靜
 ည်က် နှစ် <nyet> ①粉碎: ~ အောင်ဝါးသည်။ 咬烂。/ ~ အောင်ထောင်းသည်။ 捣碎。②细嫩, 滑润: အသားအရေး ~ သည်။ 皮肤细腻滑润。③娴熟, 文雅: အပြော ~ သည်။ 谈吐文雅。/ မော်တော်ကားကိုသံ့သံ့သိပ် ~ တာပဲ။ 汽车的发动机声又轻又均匀。/ အက ~ သည်။ 舞姿娴熟。
 ည်ကြော် နှစ် <nyet kyei> = ကြည်က် / ပယခေါ်ကို ~ အောင်ထောင်းသည်။ 把药捣碎。
 ည်ကြည်း နှစ် <nyet kyi:> (诗) 细腻, 细致, 与 ည်ကြော် ည်ကိုစံးည်ကိုစင် 等词义相同
 ည်ကြညာ နှစ် <nyet nyaw:> ①粉碎: အကုန် ~ ခါမှုနှုန်းထားပါ။ 全弄碎以后再混在一起吧。②细嫩, 滑润: အသားအရေး ~ သည်။ 皮肤细嫩。/ အိုဝင် ~ သောပဲ။ 细软的缎子 / ရရှုံးသီးမှုပြု၍အသားသည်ထုပ္ပါယ်အလွန် ~ သည်။ 芒果熟了, 肉质厚嫩。③娴熟, 文雅: အပြောအဆို ~ သည်။ 谈吐文雅。/ ~ စွာပြေးနိုင်သောပြုး။ 跑得很稳的马
 ည်ကြည်ကြော် ကာ <nyet nyet kyei> ①稀烂, 弄得粉碎 ②(喻) 谱练, 娴熟
 ည်မှုတ် နှစ် <nyet hmuit> 细腻, 温和
 ည်သား နှစ် <nyin tha> 轻柔, 安祥, 平稳, 温和: အပေါ်ထပ်သီး ~ စွာတက်သွား၏။ 斯文地走上楼去。/ အသာက်ရှုံး ~ သည်။ 呼吸均匀。/ မီးရထားစီးရထားသိပ် ~ တာပဲ။ 乘火车很平稳、舒适。/ အသားလွန် ~ သည်။ 声音柔和动听。/ ည်ည်သားသာကလေးပြီးလိုက်တယ်။ 莞尔一笑。
 ည်င်း နှစ် <nyin:> 温和, 安静, 幽雅: လောပြော ~ 微风, 和风
 ည်ည်းသားသာ ကာ <nyin: nyin: tha dha> 平稳, 悅耳, 悠扬: လောပြောကလေးသည် ~ တိုက်ခုတ်လျက်ရှိသည်။ 微风轻